

ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်ကောင်စီ

ရန်ကုန်မြို့

၁၉၇၆ ခုနှစ်၊ နိုင်ငံတော်၏ ဘဏ္ဍာငွေအရ-အသုံးဆိုင်ရာ ဥပဒေ

(၁၉၇၆ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဥပဒေ အမှတ် ၂။)

၁၃၃၇၊ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၅ ရက်။

(၁၉၇၆ ခုနှစ်၊ မတ်လ ၂၉ ရက်။)

အောက်ဖော်ပြပါဥပဒေကို ထုတ်ပြန်ကြေညာသည်။

နိဒါန်း

ရငွေများကို စည်းကြပ်ကောက်ခံ ရရှိနိုင်ရန်အတွက်လည်းကောင်း၊ ၁၉၇၆-၁၉၇၇ ခု၊ ဘဏ္ဍာရေးနှစ် အတွင်း သုံးငွေများကို သုံးစွဲနိုင်ရန်အတွက်လည်းကောင်း၊ ဘဏ္ဍာငွေများလိုအပ်လာလျှင် ရှာဖွေ ဖြည့်တင်းနိုင်ရန်အတွက်လည်းကောင်း ပြည်သူ့လွှတ်တော်သည် အောက်ပါဥပဒေကို ပြဋ္ဌာန်းလိုက် သည်။

အပိုင်း ၁

အမည်နှင့်စတင်အာဏာတည်သည့် နေ့ရက်

၁။ (က) ဤဥပဒေကို ၁၉၇၆ ခုနှစ်၊ နိုင်ငံတော်၏ ဘဏ္ဍာငွေအရ-အသုံးဆိုင်ရာဥပဒေဟု ခေါ်တွင်စေရမည်။

(ခ) ပုဒ်မ ၅ မှ ၉ အထိတွင်ပါရှိသော ဝင်ငွေခွန်နှင့်သက်ဆိုင်သည့် ပြဋ္ဌာန်းချက်များသည် ၁၉၇၆-၁၉၇၇ ခု၊ ဘဏ္ဍာရေးနှစ်နှင့်သက်ဆိုင်သည့် ဝင်ငွေခွန်စည်းကြပ်ခြင်း ပြုလုပ်ရမည်ဖြစ်သော ဝင်ငွေစတင် ရရှိဖြစ်ထွန်းပေါ်ပေါက်သည့် ၁၉၇၅ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ စတင်အာဏာတည်သည်ဟု မှတ်ယူရမည်။

(ဂ) ပုဒ်မ ၁၀ တွင်ပါရှိသော နိုင်ငံခြား စာပို့ခနှုန်းများနှင့် သက်ဆိုင်သည့် ပြဋ္ဌာန်းချက်များသည် ၁၉၇၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ စတင်အာဏာတည်ရမည်။

(ဃ) ဤဥပဒေပါ ကျန်ပုဒ်မများသည် ၁၉၇၆-၁၉၇၇ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ၁၉၇၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ စတင်အာဏာတည်ရမည်။

အပိုင်း ၂

ဘဏ္ဍာရုံပုံငွေ

အခန်း(၁)

ပြည်ထောင်စု၏ ဘဏ္ဍာရုံပုံငွေနှင့် နိုင်ငံတော်၏ အဖွဲ့အစည်းများ၏ ဘဏ္ဍာရုံပုံငွေ

- ၂။ (က) ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် တဝန်းလုံး၏ ငွေအဝင်နှင့်အထွက်ကို စာရင်း ပြုစုရန်အတွက် ပြည်ထောင်စု၏ ဘဏ္ဍာရုံပုံငွေ အစီအစဉ်ဖြင့် ဆောင်ရွက်ရမည်။
- (ခ) နိုင်ငံတော်၏အဖွဲ့အစည်းများ၏ ငွေအဝင်နှင့်အထွက်ကို စာရင်းပြုစုရန်အလို့ငှာ နိုင်ငံတော်၏ အဖွဲ့အစည်းများ၏ ဘဏ္ဍာရုံပုံငွေစာရင်းတွင် ဖော်ပြရမည်။

အခန်း(၂)

လုပ်ကိုင်ဆောင်ရွက်ရန်အတွက် ငွေထုတ်ပေးခြင်း

- ၃။ (က) နိုင်ငံတော်၏ စီးပွားရေး အဖွဲ့အစည်းများသည် မိမိတို့၏ သာမန်ငွေသားစာရင်းမှ ပိုလျှံငွေများ ကို နိုင်ငံတော်၏ အဖွဲ့အစည်းများ၏ ဘဏ္ဍာရုံပုံငွေသို့ ထည့်သွင်းရမည်။
- (ခ) နိုင်ငံတော်၏ စီးပွားရေးအဖွဲ့အစည်းများအား စီးပွားရေးဆံဆံ လုပ်ကိုင်နိုင်စေရန်အလို့ငှာ နိုင်ငံ တော်၏ အဖွဲ့အစည်းများ၏ဘဏ္ဍာရုံပုံငွေသို့ ပုဒ်မခွဲ (က) အရ ပေးသွင်းသည့် ငွေများထဲမှ သင့်တော်သောငွေကို ဝန်ကြီးအဖွဲ့ကသတ်မှတ်၍ ပြန်လည်ခွဲဝေပေးနိုင်သည်။
- (ဂ) နိုင်ငံတော်၏ စီးပွားရေးအဖွဲ့အစည်းများသည် လုပ်ငန်းလုပ်ကိုင်နိုင်ရန် လိုသောငွေများကို ဘဏ် ဥပဒေအရ ဖွဲ့စည်းထားသော သက်ဆိုင်ရာဘဏ်မှ ဇယား(၈)တွင် ဖော်ပြထားသော ငွေထက်မပိုစေပဲ ဝန်ကြီးအဖွဲ့၏ ခွင့်ပြုချက်အရ ချေးယူခွင့်ရှိသည်။

အပိုင်း ၃

ရငွေ

အခန်း(၁)

ရငွေများ

- ၄။ (က) နိုင်ငံတော်၏ အဖွဲ့အစည်းများ၏ ရငွေအတွက် တာဝန်ပေးအပ်ခြင်းခံရသည့်ပုဂ္ဂိုလ် အသီးသီးသည် အောက်ပါဇယား (၃)၊ (၅)၊ (၇) နှင့် (၉) တို့တွင် မိမိနှင့် ယှဉ်တွဲဖော်ပြထားသည့် ရငွေ တို့ကို စီမံစည်းကြပ်ကောက်ခံရမည်။
- (ခ) နိုင်ငံတော်၏ အဖွဲ့အစည်းများအတွက် ပုဒ်မခွဲ (က)ပါ တာဝန်ခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် မိမိ အား စီမံစည်းကြပ်ကောက်ခံရန် တာဝန်ပေးထားသည့်ရငွေများကို စီမံစည်းကြပ်ကောက်ခံရန် မိမိလက် အောက်ရှိလုပ်ငန်းဆိုင်ရာ ပုဂ္ဂိုလ်အသီးသီးအား လုပ်ပိုင်ခွင့်အပ်နှင်းနိုင်သည်။
- (ဂ) ရငွေများကို စီမံစည်းကြပ်ကောက်ခံရာတွင် ဤဥပဒေပါ ပြဋ္ဌာန်းချက်များ၊ ရငွေအတွက် ပြဋ္ဌာန်း ထားသည့် ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။

အခန်း(၂)

ဝင်ငွေခွန်

၅။ ဝင်ငွေခွန်ကို ဤဥပဒေ၏ ဇယား(၁) တွင် ဖော်ပြထားသည့် နှုန်းများဖြင့် စည်းကြပ်ရမည်။

၆။ ဝင်ငွေခွန်ဥပဒေပုဒ်မ ၆ အရ၊ အခြေခံသက်သာခွင့်ပြုငွေသည် ဝင်ငွေအမျိုးအစားတစ်ခု၏ နှစ်ဆယ် ရာခိုင်နှုန်းနှင့် ညီမျှသောငွေဖြစ်ရမည်။ သို့ရာတွင်ကုမ္ပဏီဖြစ်လျှင် ယင်းအခြေခံသက်သာခွင့်ကို ခံစားခွင့် မရှိစေရ။ ထို့ပြင် တနှစ်အတွက် အခြေခံသက်သာခွင့်ပြုငွေ စုစုပေါင်းသည် ငွေကျပ် ခြောက်ထောင်ထက် မပိုစေရ။

၇။ (က) ဝင်ငွေခွန် ဥပဒေပုဒ်မ ၆ အရ၊ ပုဂ္ဂိုလ်စုမဟုတ်သော အခွန်ထမ်းတစ်ဦး၏ ဇနီးအတွက် သက်သာ ခွင့်ပြုငွေမှာ ကျပ်နှစ်ထောင်ဖြစ်ရမည်။

(ခ) ဝင်ငွေခွန်ဥပဒေပုဒ်မ ၆ အရ၊ ပုဂ္ဂိုလ်စုမဟုတ်သော အခွန်ထမ်း၏သားသမီးများအတွက် သက်သာ ခွင့်ပြုငွေမှာ အောက်ပါအတိုင်းဖြစ်ရမည်-

(၁) အသက်ငါးနှစ်မကျော်သည့် သားသမီးအတွက် တဦးလျှင် ငွေကျပ်လေးရာစီ၊

(၂) အသက် ၅ နှစ်ကျော်၍ ဆယ်နှစ်မကျော်သည့် သားသမီးအတွက် တဦးလျှင် ငွေကျပ်ငါးရာစီ၊

(၃) အသက်ဆယ်နှစ်ကျော်၍ တစ်ဆယ့်ငါးနှစ်မကျော်သည့် သားသမီးအတွက် တဦးလျှင် ငွေကျပ် ခြောက်ရာစီ၊

(၄) အသက် တစ်ဆယ့်ငါးနှစ် ကျော်သည့် သားသမီးအတွက် တဦးလျှင် ငွေကျပ်ရှစ်ရာစီ။

၈။ ဝင်ငွေခွန်ဥပဒေပုဒ်မ ၆ ပုဒ်မခွဲ (ခ) အရ အခြားသက်သာခွင့်များနှင့်စပ်လျဉ်း၍ သက်သာခွင့်ပြုငွေမှာ သက်ဆိုင်ရာ ဝင်ငွေနှစ်အတွင်း အမှန်ပေးသွင်းသည့် ငွေအားလုံးဖြစ်ရမည်။

၉။ ဤအခန်းနှင့်ဤဥပဒေ၏ ဇယား(၁) ပါ စကားရပ်များ၏ အဓိပ္ပာယ်သည် ဝင်ငွေခွန်ဥပဒေတွင် ဖော်ပြထားသည့် အတိုင်း ဖြစ်စေရမည်။

အခန်း(၃)

စာပို့ခနှုန်းများ

၁၀။ မြန်မာနိုင်ငံ စာပို့တိုက်အက်ဥပဒေအရ ပြဋ္ဌာန်းထားသည့် လက်ရှိနိုင်ငံခြားစာပို့ခနှုန်းများအစား ဇယား(၂) ပါနိုင်ငံခြားစာပို့ခနှုန်းများကို ကြေညာသတ်မှတ်လိုက်သည်။

အပိုင်း ၄

သုံးငွေများ

၁၁။ (က) နိုင်ငံတော်၏ အဖွဲ့အစည်းများ၏ သုံးငွေအတွက် တာဝန်ပေးအပ်ခြင်းခံရသည့် ပုဂ္ဂိုလ် အသီးသီးသည် အောက်ပါဇယား (၄)၊ (၆) နှင့် (၁၀) တို့တွင် မိမိနှင့်ယှဉ်တွဲဖော်ပြထားသည့် အသုံးစရိတ် တို့ကို စီမံခန့်ခွဲရမည်။

(ခ) နိုင်ငံတော်၏ အဖွဲ့အစည်းများအတွက် ပုဒ်မခွဲ (က) ပါတာဝန်ခံရသည့်ပုဂ္ဂိုလ်အသီးသီးသည် မိမိ အားစီမံခန့်ခွဲရန် တာဝန်ပေးထားသည့် အသုံးစရိတ်များကို စီမံခန့်ခွဲရန် မိမိလက်အောက်ရှိ လုပ်ငန်း ဆိုင်ရာ ပုဂ္ဂိုလ်အသီးသီးအား လုပ်ပိုင်ခွင့် အပ်နှင်းနိုင်သည်။

(ဂ) အသုံးစရိတ်များကို စီမံခန့်ခွဲရာတွင် ဤဥပဒေပါပြဋ္ဌာန်းချက်များ၊ ဘဏ္ဍာရေးနည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။

အခန်း ၅

ငွေချေးယူခြင်း

- ၁၂။ (က) ၁၉၇၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ ၁၉၇၇ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် ကုန်ဆုံးသည့် ဘဏ္ဍာရေးနှစ်အတွင်းကျပ်ငွေ၊ နိုင်ငံခြားငွေတို့ဖြင့် ပေါ်ပေါက်မည့်လိုငွေကို ချေးငွေဖြင့် ရှာဖွေဖြည့်တင်း နိုင်ရန် အတွက် ဝန်ကြီးအဖွဲ့ကိုယ်စား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးက ဆောင်ရွက်ရန် လုပ်ပိုင်ခွင့်အပ် နှင်းသည်။
- (ခ) စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးသည် ချေးငွေဖြင့် ရှာဖွေဖြည့်တင်းရာ၌ ပုဒ်မခွဲ (က)တွင် ဖော်ပြ သည့် ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းဆောင်တာများအတွက် ကျပ်နှစ်ရခွဲငါးဆယ်ကုဋေ ပမာဏထက် မပိုစေရ။
- ၁၃။ ယခင်ဘဏ္ဍာရေးနှစ်အတွင်းက လိုငွေများဖြည့်တင်းရန် အာမခံစာချုပ်များရောင်းချခြင်းဖြင့် ရယူခဲ့သည့် ချေးငွေများနှင့် စပ်လျဉ်း၍ အချိန်ကျရောက်သောအခါ ပေးဆပ်ခြင်းကို အာမခံစာချုပ် အသစ်များဖြင့် လဲလှယ်နိုင်သည်။
- ၁၄။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးသည် စီးပွားရေးစီမံကိန်းပါလုပ်ငန်းစီမံချက်များအတွက်ဖြစ်စေ၊ နိုင်ငံတော်၏ ရ- သုံးခန့်မှန်းခြေ ငွေစာရင်းပါအသုံးစရိတ်အတွက်ဖြစ်စေ၊ နိုင်ငံတော်က တာဝန်ယူသည့် ငွေချေးစာချုပ်များ၊ သို့မဟုတ် အာမခံစာချုပ်များ ထုတ်ပေးခြင်းဖြင့်လည်းကောင်း၊ အခြားနည်းဖြင့် လည်းကောင်း မည်သူ့ထံမှမဆို ငွေချေးယူနိုင်သည်။ ထိုသို့ချေးငွေရယူသည့်အခါ မိမိသင့်သည် ထင်မြင်သည့် အတိုးနှုန်းများသတ်မှတ်၍ ပေးနိုင်သည်။ ပြန်ဆပ်ရန်၊ ပြန်ရွေးရန်၊ သို့မဟုတ် အခြားနည်း စီမံရန် စည်းကမ်းချက်များကိုလည်း ပြုလုပ်နိုင်သည်။
- ၁၅။ ဝန်ကြီးအဖွဲ့သည် ချေးယူရရှိသည့်ငွေကို နိုင်ငံတော်၏စီးပွားရေး၊ လူမှုရေးနှင့် စီမံခန့်ခွဲရေး အဖွဲ့အစည်းများသို့ သင့်လျော်သော စည်းကမ်းချက်များသတ်မှတ်၍ ပြန်လည်ထုတ်ချေးနိုင် သည်။
- ၁၆။ နိုင်ငံတော်၏ စီးပွားရေး၊ လူမှုရေးနှင့် စီမံခန့်ခွဲရေး အဖွဲ့အစည်းများသည် စီးပွားရေးစီမံကိန်းပါ လုပ်ငန်းစီမံချက်များအတွက်ဖြစ်စေ၊ နိုင်ငံတော်၏ ရ-သုံးခန့်မှန်းခြေငွေစာရင်းပါ အသုံးစရိတ်အတွက် ဖြစ်စေ ဝန်ကြီးအဖွဲ့၏ သဘောတူညီချက်ဖြင့် မည်သူ့ထံမှမဆို ငွေချေးယူနိုင်သည်။
- ၁၇။ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးသည် ငွေချေးယူသော ကိစ္စများအတွက် နိုင်ငံတော်ကိုယ်စား အာမခံချက်ပေးနိုင်သည်။

----- Footnote -----

[ပင်ရင်း- ၂၄.၄.၁၉၇၆ ရက်နေ့ထုတ် ပြန်တမ်းမှ ကူးယူတင်ပြသည်။]

----- Attachment -----

[ပူးတွဲဖော်ပြသော စာရင်း ၁] 01 ဇယား (၁)ဝင်ငွေခွန်နှုန်းများ ပုဂ္ဂလိက ကဏ္ဍ

[ပူးတွဲဖော်ပြသော စာရင်း ၂] 02 ဇယား (၂) မြန်မာနိုင်ငံ စာပို့တိုက်အက်ဥပဒေအရ ကြေညာသတ်မှတ်သည့် နိုင်ငံခြား စာပို့ခနှုန်းများ (ပုဒ်မ ၁၀ ကြည့်)

[ပူးတွဲဖော်ပြသော စာရင်း ၃] 03 ပြည်သူ့လွှတ်တော်၊ နိုင်ငံတော်ကောင်စီနှင့် ပြည်သူ့ကောင်စီအဆင့်ဆင့်များ၊ ဝန်ကြီးအဖွဲ့၊ ပြည်သူ့တရားသူကြီးအဖွဲ့၊ ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့နှင့် ပြည်သူ့လုပ်ငန်းစစ်ဆေးရေးအဖွဲ့၊ ဇယား(၃)

[ပူးတွဲဖော်ပြသော စာရင်း ၄] 04 ပြည်သူ့လွှတ်တော်၊ နိုင်ငံတော်ကောင်စီနှင့် ပြည်သူ့ကောင်စီအဆင့်ဆင့်များ၊ ဝန်ကြီးအဖွဲ့၊ ပြည်သူ့တရားသူကြီးအဖွဲ့၊ ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့နှင့် ပြည်သူ့လုပ်ငန်းစစ်ဆေးရေးအဖွဲ့၊ ဇယား (၄)

[ပူးတွဲဖော်ပြသော စာရင်း ၅] 05 ဝန်ကြီးဌာနများနှင့် ဦးစီးဌာနများ ဇယား (၅)

[ပူးတွဲဖော်ပြသော စာရင်း ၆] 06 ဝန်ကြီးဌာနများနှင့် ဦးစီးဌာနများ ဇယား (၆)

[ပူးတွဲဖော်ပြသော စာရင်း ၇] 07 ကော်ပိုရေးရှင်း၊ ကောင်စီ၊ ကော်မတီနှင့်ဘဏ် စသည့်အဖွဲ့အစည်းများ ဇယား (၇)

[ပူးတွဲဖော်ပြသော စာရင်း ၈] 08 ကော်ပိုရေးရှင်း၊ ကောင်စီ၊ ကော်မတီနှင့်ဘဏ် စသည့်အဖွဲ့အစည်းများ ဇယား (၈)

[ပူးတွဲဖော်ပြသော စာရင်း ၉] 09 စည်ပင်သာယာရေးအဖွဲ့များ ဇယား (၉)

[ပူးတွဲဖော်ပြသော စာရင်း 10] 10 စည်ပင်သာယာရေးအဖွဲ့များ ဇယား (၁၀)